

重复,没完没了: ~ ရေ့မယ်ပြန်ပြောမနေပါနဲ့။ 太饶舌了,别重复了!

သံသရာလည် က၊ <than dh- ya le> ①处在轮回之中 ②往复轮转,重复,循环不已

သံသရာဝဋ် န၊ <than dh- ya wut> 【佛】轮回报应

သံသရာဝန် န၊ <than dh-ya wun> 人生的重任

သံသေး န၊ <than dhei d-za'> 【巴】不在母胎中生长的生物(如,蛆等)

သံသေးသံကြောင် န၊ <tha dhei: than gyaun> 尖声尖气,怪声怪调

သံသော့ န၊ <than dhaw'> (古)用诃子泡制的染料染成的粗布,用这种布制的衣服

သံသစ် န၊ <than dhit>【植】比格诺藤属 *Bignonia Crispa*

သံသတ်ပင် န၊ <than dhat pin> 【植】光叶合欢(对生剑形叶的一种树,高30—40英尺可制驱虫药) *Stereospermum fimbriatum* D.C.

သံသတ္တုရိုင်း န၊ <than that htú' yain:> 矿物

သံအဖွဲ့ န၊ <than a-phwe'> 外交使团

သံအမတ် န၊ <than a- mat> 大使, ~ ခန့်အပ်လွှာ 国书 / ~ ခန့်လွှာအပ်ခြင်း 递交国书

သံအိုးကင်း န၊ <than o: gin:> 铁锅

သံအောက်ဆိုင် န၊ <than aut hsait> [緬·英သံ + oxygenate] 氧化铁

သံအိန် န၊ <than ein'> 优美的声音

သံဦးထုပ် န၊ <than out htout> 钢盔

သံ့ န၊ <thon'> (罕)俘虏

သံ့ကျွန် န၊ <thon' kyun> 战俘,俘虏

သံ့ပန်း န၊ <thon' ban:> 战俘,俘虏: ~ ဖမ်းသည်။ 抓俘虏。

သံ့ပန်းကျွန် န၊ <thon' ban: kyun> 战俘,俘虏

သံ့ရကျွန် န၊ <thon' ya' kyun> 自动投诚者

သံ့ရလူ / သံ့လူ န၊ <thou' ya' lu / thon' lu> 俘虏

သံ့ထက်ရ န၊ <thon' let ya'> ①战俘 ②战利品,缴获品

သံ့သေး န၊ <thon' dhei:> (古)使者

သံ့ I က၊ <thon:> ①用,花(钱): ငွေ ~ သည်။ 用钱,花钱。②使用,利用: ကျောင်း ~ 学校用品 / အချိန်ကို ~ သည်။ 利用时间。③行使,运用 II န၊ <thon:> 【数】三, ~ ခုလမ်း 三叉路 / ဆေးကို ~ ခွက်တခွက်တင်ကျိုသည်။ 煎药时用三杯水,煎成一杯。 / သူပြောတဲ့ကားက ~ ခွက်တခွက်တင်ပါ။ 他说的三句话最多只有一句可能正确。

သံ့ချက်ညီစပ်နည်း န၊ <thon: gyet nyi sat ni:> 缅甸诗词中一种押韵法,如四行诗中第一行的第四字,同第二行的第三字,第三行的第二字或第一字押韵

သံ့ချက်တွက်နည်း န၊ <thon: gyet twet ni:> 【数】经过三步

的推算法

သုံးချောင်းထောက် / သုံးချောင်းထောက်ခုံ န၊ <thon: gyaun: dau/ thon: gyaun: dau khon> (照像机等)三角架

သုံးခွက်ကွက်သား န၊ <thon: gwa' kywet tha:> 【解】三角肌

သုံးစားပါကျ က၊ <thon: za: ba kya'> ①玩贝壳游戏到最后关头,差三分可以得胜时刻偏偏只得二分 ②(喻)功亏一篑,难办,穷困: ~ ကုန်းကောက်ရေပင်မကျန်တော့ သည့်ဘဝ 一贫如洗的生活

သုံးစွဲ က၊ <thon: swe:> 运用,动用,使用,行使

သုံးဆင့်ပန်း န၊ <thon: zin' ban:> 【植】椴子 (The cape jasmine)

သုံးဆောင် က၊ <thon: zaun> ①使用 ②装饰 ③享用: စည်းစိမ်းချမ်းသာကိုခံစားသုံးဆောင်နေ၏။ 正在享福。④吃,喝(敬词): အလိုရှိသလို ~ ထော်မှုကြပါ။ 请随意用(吃)吧! / ထမင်း ~ ရန်ကြပါ။ 请去吃吧。

သုံးဆောင်ရေ န၊ <thon: zaun ye> (非饮用的)用水

သုံးဆယ့်ခြောက်ကောင် န၊ <thon: ze' khyau' kaun> 设有36种动物偶像任人选购的彩票(实际是一种赌博)

သုံးဆယ့်တတို့ န၊ <thon: ze' d-bon> 【佛】三界,即凡尘的三十一界: ကာမဘ-တုံ 欲界十一; ရူပဘ-တုံ 色界十六; အရူပဘုံ 无色界四

သုံးတောင်ဝတ် န၊ <thon: daun wut> (婉)妇女,与အတောင်နှစ်ဆယ်ဝတ် 男子汉相对而言

သုံးတန်း န၊ <thon: dan:> (古)牢房,囚牢

သုံးတန်းထက်ရ/သုံးတန်းသား န၊ <thon: dan: let ya' / thon: dan: dha:> (古)刽子手

သုံးထောင့်ကြက် န၊ <thon: daun' kywet> 三角肌

သုံးထောင့်ပုံ န၊ <thon: daun' bon> 【解】三角形

သုံးထောင့်ဝက် န၊ <thon: daun' wet> = ထောင့်ငါးရာ(ကိုလေသာ)

သုံးထောင့်အိုင် န၊ <thon: daun' ain> 古代一种民间诗歌

သုံးထပ်ကိန်း န၊ <thon: dat kein:> 【数】立方, ~ ညီမျှခြင်း 三次方程

သုံးထပ်ကျား န၊ <thon: dat kya:> 一种棋

သုံးထပ်သား န၊ <thon: dat tha:> ①三合板 ②(猪腹部的)五花肉

သုံးနားညီတြိဂံ န၊ <thon: na: nyi t-ri' gan> 等边三角形

သုံးနှုန်း က၊ <thon: hnon:> ①(说话、写作等)用: ဤစကားသည် ~ ဆဲပင်ဖြစ်သည်။ 这句话至今还用。②花(钱): ရှိသမျှငွေအကုန် ~ ဖစ်သည်။ 把钱花光。

သုံးပုံစံ န၊ <thon: bon phe:> 一种骨牌(共二十四张,由三人玩)

သုံးပေါက်ချွန်း န၊ <thon: baut khyun:> 在 သုံးပုံစံ 或 ကက် နည်း 牌中的三点牌(牌上端有二点,下端有一点)